

PRUTerm

PRUTerm နှင့်မမြင်နိုင်သော ဘဝ၏အလှည့်အပြောင်းများကို ငွေကြေးဆိုင်ရာပုပင်စရာမလို စိတ်အေးသက်သာစွာဖြင့် ကြိုတင်စီမံနိုင်ရန် အတွက် ပရူဒန်ရှယ် အာမခံ၏ တစ်နှစ်တာ အသက်အာမခံကို သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ယခုပဲ အလွယ်တကူ ရွေးချယ် အာမခံထားလိုက်ပါ။


PRUDENTIAL
ပရူဒန်ရှယ် အာမခံ

Listening. Understanding. Delivering.





သင့်နှင့် သင်ချစ်သောသူများအတွက် လက်ဆောင်

ကြိုတင်မမြင်နိုင်တဲ့ ဘဝရဲ့အလှည့်အပြောင်းမှာ မိသားစုရှေ့ရေးအတွက် ရတက်မအေးဖြစ်နေရပါသလား။

မမြဲခြင်းတရားများနှင့် လူ့ဘဝတွင် မမျှော်လင့်ထားရဲသော ဘဝ၏အချိုးအကွေ့များကို ရင်ဆိုင်ရပါက ငွေကြေးဆိုင်ရာ အကာအကွယ် ရရှိစေရန်၊ စိတ်အေးသက်သာမှုရရှိစေရန် အရေးကြီးလှပါသည်။ **PRUTerm** အသက်အာမခံဆိုသည်မှာ အသက်သေဆုံးခြင်း၊ လုံးဝနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနှင့် မတော်တဆထိခိုက်နစ်နာမှုများဖြစ်ပွားသည့်အခါ ငွေကြေးဆိုင်ရာ ကာကွယ်မှုပေးနိုင်သည့် အာမခံစနစ်ဖြစ်ပါသည်။

အားသာချက်များ



- သင့်တင့်မျှတသော အာမခံနှုန်းထား
- ကျန်းမာရေးစစ်ဆေးချက် မလိုအပ်ဘဲ အလွယ်တကူထားနိုင်သော အာမခံစနစ်

PRUTerm အသက်အာမခံ၏ လုပ်ဆောင်ပုံ

အသက် ၃၀ နှစ်ရှိပြီဖြစ်သည့် ကိုအောင်သည် မကြာသေးခင်က အိမ်ထောင်ပြုခဲ့ပြီး အာမခံအကျိုးခံစားခွင့် သိန်း ၃၀ ရရှိနိုင်သော **PRUTerm** အသက်အာမခံကို ရွေးချယ်ထားရှိခဲ့ပါသည်။ သူ့ဇနီးအတွက်လည်း အာမခံအကျိုးခံစားခွင့် ကျပ် ၁၀ သိန်း ရရှိနိုင်သော **PRUTerm** အသက်အာမခံကို ဝယ်ယူပေးခဲ့ပါသည်။


သူ့အနေနှင့် အောက်ဖော်ပြပါ အာမခံပေါ်လစီ ၂ မျိုးကို ပေးဆောင်ရမှာဖြစ်ပါသည်။

ကိုအောင် ပေးဆောင်ရမည့် အာမခံပေါ်လစီ နှုန်းထား > ၃ သောင်းကျပ် (သိန်း ၃၀ ၏ ၁%)

ကိုအောင်၏ အမျိုးသမီးအတွက် ပေးဆောင်ရမည့် အာမခံပေါ်လစီ နှုန်းထား > ၁ သောင်းကျပ် (၁၀ သိန်း ၏ ၁%)

ပေါ်လစီ(၁)

အာမခံအကျိုးခံစားခွင့်
ကျပ် သိန်း ၃၀



ကိုအောင်

ပေးသွင်းရမည့်နှုန်းထား

ကျပ် သိန်း ၃၀ ၏ ၁%

ပရီမီယံကြေး ၃ သောင်းကျပ်

ပေါ်လစီ(၂)

အာမခံအကျိုးခံစားခွင့်
ကျပ် ၁၀ သိန်း



ကိုအောင်၏ဇနီး

ပေးသွင်းရမည့်နှုန်းထား

ကျပ် ၁၀ သိန်း ၏ ၁%

ပရီမီယံကြေး ၁ သောင်းကျပ်

အကျိုးခံစားခွင့်ဆိုင်ရာ သိကောင်းစရာများ

အာမခံထားနိုင်သော အသက်အရွယ်	အသက် ၁၆ နှစ်မှ အသက် ၆၀ အထိ။ အသက် ၁၆ နှစ် မှ ၁၈ နှစ်အရွယ်များအတွက် မိဘအုပ်ထိန်းသူသည် ပေါ်လစီထားရှိသူဖြစ်ရမည်။
အာမခံထားမည့်ငွေပမာဏ	အနည်းဆုံး ၁ သိန်းကျပ် အများဆုံး ၁ သိန်း ၅၀ ကျပ်
နှစ်စဉ်ကြေး	အာမခံထားမည့်ငွေပမာဏ၏ ၁ %
အာမခံသက်တမ်း	၁ နှစ်
အကျိုးခံစားခွင့်များ	၁၀၀% အကျိုးခံစားခွင့် ၅၀% အကျိုးခံစားခွင့် ၅၀% အကျိုးခံစားခွင့် ၅၀% အကျိုးခံစားခွင့် ၂၅% အကျိုးခံစားခွင့် ၂၅% အကျိုးခံစားခွင့် (အများဆုံးအနေဖြင့်အကျိုးခံစားခွင့်၏ ၁၀၀% (သို့) အာမခံကြေး (၃) ကြိမ်အထိ ဦးရာလျှောက်ထားသည့်အတိုင်း အကျိုးခံစားခွင့်ရရှိသွားပါမည်) ၂% အကျိုးခံစားခွင့် (အများဆုံးအနေဖြင့် ပေါ်လစီကာလအတွင်း (၁) ကြိမ်လျှင် အများဆုံး (၅) ရက် နှင့် (၃) ကြိမ် အထိဆေးရုံတက်ရောက် ကုသနိုင်သည်)
မတော်တဆထိခိုက်မှုအတွက်ဆေးရုံတက်ရောက် ကုသခြင်းအတွက် အကျိုးခံစားခွင့်	- မိမိကိုယ်ကို သတ်သေခြင်း။ - အာမခံထားသူကိုယ်တိုင် ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ ဆေးရုံတက်ရောက်ကုသရခြင်း၊ သေဆုံးခြင်း။ - အာမခံထားသူကိုယ်တိုင်အရက်/ မူးယစ်ဆေးဝါးသုံးစွဲ/ ဖြတ်တောက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း၊ ဆေးရုံတက်ရောက်ကုသရခြင်း၊ သေဆုံးခြင်း။ - နားကြားကိရိယာ တပ်ဆင်ခြင်းအတွက် ကုန်ကျစရိတ်များ။ - လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။ - ရောဂါရှာဖွေစစ်ဆေးခြင်းအတွက် ကုန်ကျစရိတ်များ။ - သားသမီး ရလျှို့မ့်ဖြင့် ဆေးကုသခြင်းများအတွက် ကုန်ကျစရိတ်များ။ - မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော သွားနှင့်ပတ်သတ်သည့် ကုသမှုများ အတွက် ကုန်ကျစရိတ်များ။ - မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော မျက်မှန်တပ်ခြင်း၊ မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိခွဲစိတ်ကုသခြင်းတို့အတွက် ကုန်ကျစရိတ်များ။
အကျိုးခံစားခွင့်ပေးရန်အကျိုးမဝင်သည့်အချက်များ	- အလှအပအတွက် ခွဲစိတ်ပြုပြင်ခြင်းများကြောင့် ကုန်ကျစရိတ်များ။ - မွေးရာပါပုံမှန်မဟုတ်သော ရောဂါ/ပုံစံပျက်ယွင်းခြင်းကြောင့် ခွဲစိတ်ကုသခြင်းအတွက် ကုန်ကျစရိတ်များ။ - အာမခံထားသူသေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ဆေးရုံတက်ရောက်ကုသခြင်းအတွက် အကျိုးခံစားခွင့်တောင်းခံခြင်းကို ဖြစ်ပွားသည့်နေ့မှစ၍ တစ်နှစ်ကျော်မှတောင်းခံသည့်ကိစ္စများ။

* ဖော်ပြပါရှိသော မတော်တဆမှုအတွက် အကျိုးခံစားခွင့်များသည် အပြည့်အစုံမဟုတ်ပါ။ အာမခံအကျိုးခံစားခွင့်အတွက်သင့်လျော်သောငွေပမာဏကို ဆရာဝန်၏ ထောက်ခံချက်အပေါ် အခြေခံကာ ပရူဒန်ရှယ် အာမခံသာလျှင် ပေးအပ်မည့်အာမခံ အကျိုးခံစားခွင့် ငွေပမာဏအား ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
#သေဆုံးခြင်းအတွက် သို့မဟုတ် လုံးဝနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံအကျိုးခံစားခွင့်ရယူပြီးသည့်အချိန်မှစ၍ ပေါ်လစီအဆုံးသတ်သည်။

အရေးကြီးသောအချက်များ

- ၁. ယခုစာစောင်တွင် ဖော်ပြပါရှိသော စည်းကမ်းနှင့် သတ်မှတ်ချက်များသည် အပြည့်အစုံ မဟုတ်ပါ။ အသေးစိတ်အား အာမခံလက်မှတ်တွင် ဖတ်ရှုနိုင်ပါသည်။
- ၂. အာမခံထားသူအနေနှင့် ပေါ်လစီကာလတွင် အာမခံထားရှိခြင်းကို ရပ်ဆိုင်းလိုပါက ပြန်အမ်းငွေ ထုတ်ပေးသွားမည်မဟုတ်ပါ။ ပေါ်လစီ သက်တမ်းပြည့်ချိန်ထိ အာမခံအကျိုးခံစားခွင့်ရရှိသည်။
- ၃. အာမခံထားရှိသူသည် မိမိ၏လိုအပ်ချက်နှင့်ကိုက်ညီပြီး ပေးသွင်းနိုင်သောနှုန်းထားဖြစ်စေမည့် အာမခံပေါ်လစီကိုရွေးချယ်ထားရှိရမည်ဖြစ်သည်။

Prudential Myanmar Life Insurance Limited

အမှတ် ၁၅-၀၁၊ ၁၅လွှာ၊ Sule Square ၊ ၂၂၁ ဆူးလေဘုရားလမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

Customer Service Hotline: ၀၉၇၇၀၁၁၀၀၁၀

www.prudential.com.mm

www.facebook.com/prudentialmyanmarlifeinsurance

